

တောမီးနှင့် မီးခိုးဖြူ



တောမီးလောင်ခြင်းဆိုင်ရာ လေ့လာသိရှိမှုကိန်းဂဏန်းစရင်းအရ ဆောင်းရာသီအကုန်နှင့် နွေရာသီကာလတွင် ရာသီဥတု ခြောက်သွေ့သောကြောင့် အများဆုံးဖြစ်ပွားလေ့ရှိသည်ဟုဆိုထားပါသည်။ အများအားဖြင့် လူတို့၏လုပ်ရပ်များကြောင့် တောမီးလောင်မှုဖြစ်ပွားသည်။ လူတို့သည် အမဲလိုက်ရာတွင် တောမီးရှို့ရာမှ အခြားအပင်များကိုပါ မီးကူးမှုဖြစ်ပွားသည်။ တောမီးလောင်ရာမှမီးခိုးငွေ့များသည် လေကိုညှစ်ညှမ်းစေပြီး သက်ရှိသတ္တဝါတို့၏ ကျန်းမာရေးကိုလည်းထိခိုက်စေသည်။

တောမီးလောင်ခြင်းမှကာကွယ်နည်း

တောတောင်အနားတစ်ဝိုက်တွင် မီးလောင်လွယ်သော သစ်ပင်ရွက်ခြောက်များ သို့မဟုတ် အရာဝတ္ထုများကို ရှင်းလင်းပါ။ အမှိုက်ကိုမီးမရှို့ဘဲတွင်းတူး၍မြုပ်ပါ။

အပင်စိုက်ရန် ခြံနွယ်ပိတ်ပေါင်းများရှင်းလင်းရာတွင် မီးလောင်မှုမဖြစ်ပွားစေရန် အပင်ခြောက်များကိုမီးမရှို့ဘဲမြေမြုပ်ပါ။



တောထဲတွင် မီးပုံပွဲ သို့မဟုတ် မီးနှင့်သက်ဆိုင်သောလှုပ်ရှားမှုများကိုရှောင်ကြဉ်ပါ။

မီးကူးစက်မှုကိုကာကွယ်နိုင်ရန် တောနှင့်နီးစပ်သောနေအိမ်၊ ရပ်ကွက်တွင် မီးတားသည့်မြောင်းတူးပါ။



မီးခိုးဖြူမှ ကာကွယ်နည်း

မီးလောင်မှုမကူးစက်စေရန်နှင့် မီးခိုးငွေ့များကိုထိန်းချုပ်နိုင်ရန် မီးရှို့ရန်နယ်မြေ သတ်မှတ်ပါ။



မီးခိုးငွေ့ပမာဏကိုထိန်းချုပ်နိုင်ရန် မြေမြှုပ်ခြင်းဖြင့် ရှင်းလင်းနိုင်သောအမှိုက်များ၊ အပင်ခြောက်များ၊ အသီးအနှံခြောက်များကို မီးမရှို့ပါနှင့်။



မီးရှို့ချိန်ကိုချင့်ချိန်သတ်မှတ်ပါ။



မိမိ၏ကျန်းမာရေးကို ကာကွယ်သည့်အနေဖြင့် အပြင်သွားချိန်တွင် ညှစ်ညှမ်းသောလေများ မရှူမိစေရန် နှာခေါင်းပိတ်နှင့် မျက်မှန်ကိုအစဉ်အမြဲတပ်ဆင်ထားပါ။

အိမ်တွင်တံခါးပေါက်နှင့် ပြတင်းပေါက်များကိုခန်းဆီးဖြင့် အမြဲတပ်ဆင်ခြင်းဖြင့် ဖုံးမှုန်များ၊ ညှစ်ညှမ်းသောအငွေ့များမှ မိမိကိုယ်ကိုယ်ကာကွယ်ပါ။



လူနေထူထပ်သောဒေသတွင်လှုပ်ရှားမှုများပြုလုပ်ခြင်းကိုရှောင်ကြဉ်ပါ။

မီးခိုးဖြူထူထပ်သောဒေသ၌ မတော်တဆထိခိုက်မှုများ မဖြစ်ပေါ်စေရန် ကားမောင်းရာတွင်သတိပြုပါ။



MAP Foundation



ສາຍသံသွယ်
ပိတ်ဂီယာ

1784